



# MaharNet

## How To Change WiFi Password



YGN Hot line : 09770333373




MDY Hot line : 09770333383

**ONU Model - HS8546V5**


အဆင့်(၁) - မိမိဖုန်းမှ wifi ကိုဖွင့်ပြီး သက်ဆိုင်ရာ wifi name သို့ချိတ်ဆက်ပါ

ပုံ(၁)Wifi စတင်ဖွင့်လှောင်ပေါ်သည့်ပုံ



မိမိ wifi name ကိုနှိပ်ပါ

ပုံ(၂)Password ရိုက်ရမည့်Boxပုံ



password ရိုက်ထည့်ပါ

# စာမျက်နှာ ၂/၈

အဆင့်(၂)-မိမိဖုန်းမှ Browser သို့သွားပါ Browser တွင် 192.168.100.1 ကိုရိုက်ထည့်ပါ


ပုံ(၃)မိမိဖုန်းBrowser ပုံ

မိမိဖုန်းbrowser အားဖွင့်ပါ




ပုံ(၄)Browserတွင် 192.168.100.1 ရိုက်ထည့်ထားသည့်ပုံ

Browser တွင် 192.168.100.1ကိုရိုက်ထည့်ပါ



## စာမျက်နှာ ၃/၈

Browser တွင် 192.168.100.1 ရိုက်ထည့်ပြီးပါက ONU Login page ပေါ်လာပါလိမ့်မည်  
ထိုသို့ပေါ်လာပါက username တွင် **admin** ကိုရိုက်ပါ password တွင် **admin** ကိုရိုက်ပြီး **login Box** ကိုနှိပ်ပါ



# စာမျက်နှာ ၄/၈

အဆင့်(၃) Login ကိုနှိပ်ပြီးပါက ONU ထဲသို့ရောက်ရှိသွားပါမည် ထို့နောက် Setup Page ပေါ်လာပြီးပါက **WLAN Tag** ကိုနှိပ်ပါ

ပုံ(၇)ONU Setup Page ပေါ်လာသည့် ပုံ

Page မှ WLAN Tag

The screenshot shows the web interface of a Huawei HS8546V5 ONU. The browser address bar shows '192.168.100.1/index.asp'. The page title is 'HS8546V5' and there is a 'Logout' link. A navigation menu includes 'Status', 'WAN', 'LAN', 'IPv6', 'WLAN', 'Security', 'Route', 'Forward Rules', 'Network Application', 'Voice', 'System Tools', and 'Bundle'. The 'WLAN' menu item is highlighted. On the left, a sidebar menu lists various information sections, with 'Device Information' selected. The main content area displays 'Status > Device Information' and a table of device details. A yellow box highlights the introductory text: 'On this page, you can view basic device information.' A blue arrow points from the 'WLAN' menu item to the highlighted text box. A green box on the right contains the text 'Page မှ WLAN Tag' with an arrow pointing to the highlighted text.

Device Type:	HS8546V5
Description:	EchoLife HS8546V5 GPON Terminal (CLASS B+/PRODUCT ID:2150084309EGL6007910/CHIP:00000020200515)
SN:	485754434D99A3A3 (HWTC4D99A3A3)
Hardware Version:	14ED.A
Software Version:	V5R019C20S135
Manufacture Info:	2150084309EGL6007910.C442
ONT Registration Status:	O1(Initial state)
ONT ID:	255
CPU Usage:	5%
Memory Usage:	24%
Custom Info:	COMMON
System Time:	1981-01-01 00:12:40+00:00

The administrator uses the initial password. If you want to change this password, please contact the telecom carrier. For details about how to change the password, see the Security Maintenance from <http://support.huawei.com>.

ပုံ(၈) Page မှ WLAN tag သို့ ဝင်ထားသည့်ပုံ

192.168.100.1/index.asp

**HUAWEI** **HS8546V5** Logout

Status WAN LAN IPv6 **WLAN** Security Route Forward Rules Network Application Voice System Tools Bundle

2.4G Basic Network Settings WLAN > 2.4G Basic Network Settings

2.4G Advanced Network Settings

5G Basic Network Settings

5G Advanced Network Settings

Automatic WiFi Shutdown

WiFi Coverage Management

On this page, you can set the basic parameters of 2.4 GHz wireless network(When the 2.4 GHz wireless network is disabled, this page is blank).

⚠ Caution:

1. Wireless network services may be interrupted temporarily after you modify wireless network parameters.
2. It is recommended that you use the WPA2 or WPA/WPA2 authentication mode for security purposes.

Enable WLAN New Delete

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
<input type="checkbox"/> 1	WirelessNet	Enabled	32	Enabled	Configured

**SSID Configuration Details**

SSID Name:  \* (1-32 characters)

Enable SSID:

Number of Associated Devices:  \* (1-32)

Broadcast SSID:

Enable WMM:

Authentication Mode:

Encryption Mode:

WPA PreSharedKey:   Hide \* (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval:  \*(600-86400s)

အဆင့်(၄)WLAN Tag ထဲမှ WPA PreSharedKey Box ထဲတွင် ရှိနှင့်သော Password အဟောင်းကိုဖျက်ပါ

ပုံ(၉)Password အဟောင်းပေါ်လာသည့်ပုံ

The screenshot shows the configuration page for a Huawei HS8546V5 device. The page is titled "WLAN > 2.4G Basic Network Settings". A yellow warning box at the top states: "On this page, you can set the basic parameters of 2.4 GHz wireless network(When the 2.4 GHz wireless network is disabled, this page is blank). Caution: 1. Wireless network services may be interrupted temporarily after you modify wireless network parameters. 2. It is recommended that you use the WPA2 or WPA/WPA2 authentication mode for security purposes." Below this, the "Enable WLAN" checkbox is checked. A table lists the SSID configuration for "WirelessNet" with 32 associated devices. The "SSID Configuration Details" section shows various settings: SSID Name (WirelessNet), Enable SSID (checked), Number of Associated Devices (32), Broadcast SSID (checked), Enable WMM (checked), Authentication Mode (WPA/WPA2 PreSharedKey), Encryption Mode (TKIP&AES), WPA PreSharedKey (masked with dots and a "Hide" checkbox checked), and WPA Group Key Regeneration Interval (3600).

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
1	WirelessNet	Enabled	32	Enabled	Configured

**SSID Configuration Details**

SSID Name:  \* (1-32 characters)

Enable SSID:

Number of Associated Devices:  \* (1-32)

Devices:

Broadcast SSID:

Enable WMM:

Authentication Mode:

Encryption Mode:

WPA PreSharedKey:   Hide \* (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval:  \*(600-86400s)

Password အဟောင်း

# စာမျက်နှာ ၇/၈

အဆင့်(၅) Password အဟောင်းကိုဖျက်ပြီး လွတ်သွားသောနေရာတွင် Password အသစ်ကိုရိုက်ထည့်ပါ ထို့နောက် **Apply**ကိုနှိပ်ပါ

ပုံ(၁၀) Password အဟောင်းဖျက်ပြီး သွားသည်ပုံ

192.168.100.1/index.asp

HS8546V5

Logout

Status WAN LAN IPv6 **WLAN** Security Route Forward Rules Network Application Voice System Tools Bundle

2.4G Basic Network Settings WLAN > 2.4G Basic Network Settings

2.4G Advanced Network Settings

5G Basic Network Settings

5G Advanced Network Settings

Automatic WiFi Shutdown

WiFi Coverage Management

On this page, you can set the basic parameters of 2.4 GHz wireless network(When the 2.4 GHz wireless network is disabled, this page is blank).

⚠ Caution:

1. Wireless network services may be interrupted temporarily after you modify wireless network parameters.
2. It is recommended that you use the WPA2 or WPA/WPA2 authentication mode for security purposes.

Enable WLAN

New Delete

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
<input type="checkbox"/> 1	WirelessNet	Enabled	32	Enabled	Configured

SSID Configuration Details

SSID Name: WirelessNet \* (1-32 characters)

Enable SSID:

Number of Associated Devices: 32 \* (1-32)

Broadcast SSID:

Enable WMM:

Authentication Mode: WPAWPA2 PreSharedKey

Encryption Mode: TKIP&AES

WPA PreSharedKey:   Hide \* (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval: 3600 \*(600-86400s)


Password အသစ်ထည့်ရန်နေရာ



# စာမျက်နှာ ၈/၈

Apply နှိပ်ပြီးပါက Page ညာဘက်ထောင့်ရှိ logout ကိုနှိပ်ပြီး ONU ထဲမှပြန်ထွက်ပါ ထို့နောက်မိမိဖုန်းမှ Wi-Fi ကို ပြန်လည်ချိတ်ဆက်ကြည့်ပါ Password အသစ်တောင်းပါလိမ့် မည် အသစ် change လိုက်သော password ကိုရိုက်ထည့်ပြီး Password အသစ်ဖြင့် Internet အသုံးပြုနိုင်ပါပြီ

ပုံ(၁၁) Logout button နှိပ်ထားသည့်ပုံ



ပုံ(၁၂) Logout ထွက်သွားပြီးမြင်တွေ့ရသည့်ပုံ

